

ပုံစံခွက်ကြီးထဲက ရုန်းထွက်

မိမိတို့သည် ငယ်စဉ်ဘဝကပင် တစ်စုံတစ်ခု  
သော ပုံစံဖြစ်အောင် စီစဉ်ပေးထား ခံခဲ့ရသည်။

မွေးလာချိန်မှစ၍ မိမိတို့သည် အခြားသူများ  
အပေါ် ကြိုက်နှစ်သက်သောအရာများ မကြိုက်  
မနှစ်သက်သောအရာများ ခွဲခြားသိရှိ မှတ်သား  
လာခဲ့ကြသည်။ မြီးကောင်ပေါက်အရွယ်တွင်  
မိမိတို့ ချစ်သူများ၏ ရုပ်ရည်နှင့် စိတ်ထားပုံစံ  
များ မှတ်သားမိတတ်ကြသည်။

သို့ရာတွင် အဆိုပါ မှတ်သားထားမိခဲ့မှုများ  
တွင် မိမိတို့ ငယ်စဉ်ဘဝ ချွတ်ချော်မှားယွင်း

မှတ်သားထားခဲ့မိမှုများ ပါဝင်လာနိုင်သည်။  
ထို့ကြောင့် မိမိတို့အတွက် ကောင်းကျိုးမပေးနိုင်  
သော ချစ်သူမျိုးများ၏ စွဲဆောင်မှု ကျော့ကွင်း  
အတွင်း အမှတ်မထင် သက်ဆင်း ကျရောက်  
သွားတတ်သည်။

အကယ်၍ ယင်းသို့ မှားယွင်းရွေးချယ်မိ၍  
ဒုက္ခရောက်ကိန်း ကြုံရပြီဆိုပါစို့။ မိမိချစ်သူ  
သည် မိမိ သိရှိ သတ်မှတ်ထားချက် ဘောင်  
အတွင်း မဝင်ကြောင်း သိနားလည်လိုက်ပါ။  
အလွန် ရုန်းလိုက်ပါ။ လုံးဝ မတွေ့လိုသောအခြား  
တစ်ဦးဘက်သို့ လှည့်လိုက်ပါတော့။